



ရွေးကောက်ပွဲများသည် ကျွန်ုပ်တို့၏ကျန်းမာရေးစောင့်ရှောက်မှုတွင်ရင်းနှီးမြှုပ်နှံမှုများမှ
ကျွန်ုပ်တို့ကျောင်းများ၏ အရည်အသွေးအထိ ကျွန်ုပ်တို့၏ နေ့စဉ်ဘဝအပေါ်ကြီးမားသော
သက်ရောက်မှုရှိပါသည်။ ဤနှစ်တွင် ကျွန်ုပ်တို့သည် အစိုးရအဆင့်အသီးသီးမှ
ရွေးကောက်တင်မြှောက်ခံထားရသူ အရာရှိများကို မဲပေးသွားမည်ဖြစ်ပါသည်။ ကျွန်တော်တို့ကို
နိုင်ငံတစ်နိုင်ငံအဖြစ်လမ်းညွှန်ပေးမည့် သမ္မတလောင်းမှ ဒေသခံရပ်ရွာလူထုကိုတိုက်ရိုက်ဝန်ဆောင်မှုပေးမည့်
အရာရှိများအား မဲပေးရမည်ဖြစ်သည်။ အသိုင်းအဝိုင်းတစ်ခုလုံး၏အကောင်းဆုံးအကျိုးစီးပွားကို
အမှန်တကယ်ကိုယ်စားပြုရန်အတွက် မဲပေးသည့်အခါကျွန်ုပ်တို့အသိအမြင်ရှိရမည်ဖြစ်သည်။

မိချီဂန်နွဲ့ဆန္ဒမဲပေးခြင်းသည် ယခင်ထက် ပိုမိုလွယ်ကူပါသည်။ လွန်ခဲ့သော ၂ နှစ်ကအဆိုပြုလွှာ (၃)
ခွင့်ပြုသည့်အတွက် သင်သည် ရွေးကောက်ပွဲမတိုင်မီ ၁၅ ရက်အထိ မဲပေးရန်မှတ်ပုံတင်နိုင်သည်။
မည်သည့်အကြောင်းပြချက်ဖြင့်မဆို အိမ်၌ အလွယ်တကူ ကြိုတင် မဲပေးနိုင်သည့်
ကြိုတင်မဲစနစ်ကိုသင်ရနိုင်သည်။ အွန်လိုင်းဖြင့် လူကိုယ်တိုင် သွားရန်မလိုဘဲ ကြိုတင်မဲပေးမှုများလည်း
တောင်းဆိုနိုင်သည်။ ဤစနစ်သည် သင်မဲပေးသည့်အခါ သင့်ကျန်းမာရေးကာကွယ်ရန်ဖြစ်ပြီး လုံခြုံ၍
တိကျမှုရှိသည်။ [Click here to request your absentee ballot today!](#) (လူကိုယ်တိုင်သွားရန်မလိုဘဲ မဲပေးမှု
တောင်းဆိုရန် ဤနေရာကို နှိပ်ပါ။

ဤအရင်းအမြစ်များကိုစစ်ဆေးပြီးသင့်မိသားစု၊ သူငယ်ချင်းများနှင့်မျှဝေပါ။ အရေးအကြီးဆုံးကတော့နိဝင်ဘာ
၃ ရက်အထွေထွေရွေးကောက်ပွဲမှာထွက်ပြီးမဲပေးပါ။

အထောက်အကူပြုမဲပေးခြင်းရင်းမြစ်များ - <https://mvic.sos.state.mi.us/Home/Index>

[Am I registered to vote?](#) (မဲပေးရန် ကျွန်တော် မှတ်ပုံတင်ထားပါသလား။)

[How do I register to vote?](#) (ကျွန်တော် မဲပေးရန် မည်သို့ မှတ်ပုံတင်ရမည်နည်း။)

[Click here to register to vote online.](#) (အွန်လိုင်းဖြင့် မဲပေးမှု မှတ်ပုံတင်ရန် ဤနေရာသို့နှိပ်ပါ။)

[Where is my polling place location?](#) (ကျွန်ုပ်မဲရုံက ဘယ်မှာလဲ။)

[Who is my clerk? Where is my clerk's office?](#) (ကျွန်ုပ်စာရေးကဘယ်သူလဲ။ ကျွန်ုပ်စာရေးရုံးက ဘယ်မှာလဲ။)

[What's on my ballot? Where do I find information about the candidates on my ballot?](#) (ကျွန်ုပ်မဲပေါ်မှာ ဘာပါသနည်း။ ကျွန်ုပ် မဲတွင် ဘာပါသနည်း။ ကျွန်ုပ်မဲပေါ်မှ ကိုယ်စားလှယ်လောင်းများနှင့် ပတ်သက်သော သတင်းအချက်အလက်များကို မည်သည့်နေရာများတွင် ရှာဖွေနိုင်သလဲ။)

[How do I request an absentee ballot to vote by mail?](#) (မေးလ်ဖြင့်ပေးပို့သော မဲပေးစနစ်ကို ရယူရန် မည်သို့တောင်းဆိုရမည်နည်း။)

အထွေထွေရွေးကောက်ပွဲ အတွက် အရေးကြီးသောနေ့စွဲများ

အောက်တိုဘာလ ၁၉။ အထွေထွေရွေးကောက်ပွဲအတွက် စာဖြင့် သို့မဟုတ် ပြည်နယ်အတွင်းရေးမှူးရုံးသို့ မှတ်ပုံတင်ရန်နောက်ဆုံးနေ့

(မှတ်ချက်။ ။ ရွေးကောက်ပွဲနေ့၌သင်၏စာရေးရုံး၌စာရင်းသွင်းနိုင်သေးသည်။)

အောက်တိုဘာလ ၃၀။ စာတိုက်မှပျက်ကွက်မဲတောင်းရန်နောက်ဆုံးနေ့။ တောင်းဆိုမှုကို ညနေ ၅ နာရီ တွင် လက်ခံရရှိရမည်ဖြစ်သည်။

နိုဝင်ဘာလ ၂။ ညနေ ၄ နာရီတွင်သင်၏ဒေသခံစာရေး၏ရုံးခန်း၌ ပျက်ကွက်မဲလက်မှတ်ကိုကောက်ယူရန် နောက်ဆုံးနေ့

နိုဝင်ဘာလ ၃။ အထွေထွေရွေးကောက်ပွဲ